



- (1)ဂျပန်ဘာသာစကားအတန်း: ① ~ ⑧
- (2)တိုရိုမရပ်ကွက်ဂျပန်ဘာသာစကားလမ်းညွှန်: A ~ C
- (3)ကလေးများစာလေ့လာမှုအထောက်အကူပြုအတန်း: a ~ j

၂၀၂၀ခုနှစ် ဇန်နဝါရီလကုန် လက်ရှိအချိန်

* နောက်ဆုံးပေါ်သတင်းအချက်အလက်များအတွက်အောက်ပါလိပ်စာအသီးသီး သို့ဆက်သွယ်စုံစမ်းပါရန်။

ပြုလုပ်သူ : ဂခွန်းအင်းတက္ကသိုလ်

ပူးပေါင်းပါဝင်သူ : ဂျပန်ဘာသာကွန်ရက်တိုရိုမ

* 「ဂျပန်စာအဆင့်」


A.တော်တော်များများမရပါ။

B.နုတ်ဆက်ခြင်းစသည့်နေ့စဉ်သုံးလွယ်ကူသည့်စကားများပြောနိုင်သည်။

C.ကိုယ်နှင့်နီးစပ်သည့်အကြောင်းအရာများကိုပြောနိုင်သည်။

D.စိတ်ဝင်စားသောအကြောင်းအရာများနှင့်ပတ်သက်၍ပြောနိုင်သည်။

E.မည်သည့်အကြောင်းအရာကိုမဆိုပြောနိုင်သည်။



လူကြီး



(1)ဂျပန်ဘာသာစကားအတန်း

တိုရိုမရပ်ကွက်နှင့်အနီးအနားတွင်နေထိုင်သောဂျပန်ဘာသာစကားသင်ယူချင်သူများအတွက်ဂျပန်ဘာသာစကားအတန်းဖြစ်ပါသည်။ကလေးနှင့်အတူတက်ရောက်ချင်သူများသည်တက်ရောက်ချင်သည့်အတန်းအသီးသီးတွင်စုံစမ်းပါရန်။

စုံစမ်းရန်: တိုရိုမရပ်ကွက် သင်ကြားခြင်းနှင့် အားကစားဌာန (TEL03-4566-2762) https://www.city.toshima.lg.jp/info/jp/j_langclub.html

- 1. နေရာ
- 2. နေရက်
- 3. ပါဝင်ကြေး၊ သင်ထောက်ကူကြေး
- 4. ပြုလုပ်မည့်ပုံစံ
- 5. အသုံးပြုမည့်ဘာသာစကား (ဂျပန်ဘာသာ)
- 6. ဆက်သွယ်ရန်လိပ်စာ
- 7. အတန်း၏ရည်ရွယ်ချက် ၊ ထူးခြားချက်

①တိုရိုမရပ်ကွက်ဂျပန်ဘာသာစကားအတန်း

- 1. တဲခရောဟဲဆေးတက္ကသိုလ် အိခဲဘုခရော campus ရှိခန်းမ (ဝင်ပေါက်သည်အနောက်ဘက်ရှိမြေအောက်ပထမထပ်) (JRအိခဲဘုခရောဘူတာအရှေ့ဘက်ပေါက်မှခြေကျင်ဖြင့် ၁၂ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ ၁၄ : ၀၀ မှ ၁၆ : ၀၀
- 3. အခမဲ့
- 4. အဖွဲ့လိုက်စာလေ့လာခြင်း
- 5. မည်သူမဆို
- 6. 090-8030-2089 (စုဂိယမ)
- 7. ဂျပန်ဘာသာစကားတစ်ခုတည်းသာမကဂျပန်နိုင်ငံယဉ်ကျေးမှုကိုပါလေ့လာနိုင်ပါသည်။

②အိခဲဘုခရောဂျပန်ဘာသာစကားအတန်း

- 1. တဲခရောဟဲဆေးတက္ကသိုလ် အိခဲဘုခရော campus ရှိခန်းမ (ဝင်ပေါက်သည်အနောက်ဘက်ရှိမြေအောက်ပထမထပ်) (JRအိခဲဘုခရောဘူတာအရှေ့ဘက်ပေါက်မှခြေကျင်ဖြင့် ၁၂ မိနစ်)
- 2. အပတ်စဉ်ကြာသပတေးနေ့ ၁၉ : ၀၀ မှ ၂၁ : ၀၀
- 3. အခမဲ့
- 4. အဖွဲ့လိုက်စာလေ့လာခြင်း
- 5. မည်သူမဆို
- 6. ကြိုတင်အကြောင်းကြားရန်မလို <https://ins4t.jimdofree.com/>
- 7. ဂျပန်ဘာသာစကားကိုအသုံးပြုနေစဉ်နေ့စဉ်အသုံးပြုအဆင်ပြေချောမွေ့စေရန်ရည်ရွယ်ပါသည်။ စနေနေ့ဂျပန်ဘာသာစကားကလပ်အင်္ဂါနေ့ဂျပန်ဘာသာစကားကလပ်နှင့်ပူးပေါင်းထားပါသည်။

③စနေနေ့ဂျပန်ဘာသာစကားကလပ်

- 1. တိုဘုရပ်ကွက်ရုံး (JRအိုးဆုကဘူတာမြောက်ဘက်ပေါက်မှ ခြေကျင်ဖြင့် ၅ မိနစ်)
- 2. အပတ်စဉ်စနေနေ့ ၁၄ : ၀၀ မှ ၁၆ : ၀၀
- 3. အခမဲ့
- 4. ဝမ်းဘိုင်ဝမ်း (သို့)အဖွဲ့လိုက်စာလေ့လာခြင်း
- 5. မည်သူမဆို
- 6. 080-5429-8130 (အိတိုး)
- 7. ကိုယ်ကြိုက်နှစ်သက်ရာအတန်းကိုတက်နိုင်ပါသည်။အိခဲဘုခရောဂျပန်ဘာသာစကားကလပ်အင်္ဂါနေ့ဂျပန်ဘာသာစကားကလပ်နှင့်ပူးပေါင်းထားပါသည်။

④အင်္ဂါနေ့ဂျပန်ဘာသာစကားကလပ်

- 1. တိုဘုရပ်ကွက်ရုံး (JRအိုးဆုကဘူတာမြောက်ဘက်ပေါက်မှ ခြေကျင်ဖြင့် ၅ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ ၁၉ : ၀၀ မှ ၂၁ : ၀၀
- 3. အခမဲ့
- 4. အဖွဲ့လိုက်စာလေ့လာခြင်း
- 5. မည်သူမဆို
- 6. ကြိုတင်အကြောင်းကြားရန်မလို <http://nihongocircle.blogspot.com/>
- 7. စကားပြောလေ့ကျင့်ခန်းများလုပ်နိုင်ပါသည်။အိခဲဘုခရောဂျပန်ဘာသာစကားကလပ်စနေနေ့ဂျပန်ဘာသာစကားကလပ်နှင့်ပူးပေါင်းထားပါသည်။

⑤မဲဂျိုဂျပန်ဘာသာစကားကလပ်

- 1. မဲဂျို အမှတ် ၂ ရပ်ကွက်ရုံးခန်းမ (JRမဲဂျိုဘူတာမှ ခြေကျင်ဖြင့် ၅ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ ၁၄ : ၀၀ မှ ၁၆ : ၀၀
- 3. ဝင်ကြေး ၁၀၀ ယန်း / ၁ ကြိမ်
- 4. တစ်ဦးချင်း
- 5. မည်သူမဆို
- 6. 03-3951-2410 (ဟယရှိ)
- 7. လိုအပ်ချက်နှင့်လိုက်၍ကူညီထောက်ပံ့ပေးပါသည်။ ၁ နှစ် လျှင် ၂ ကြိမ် event ပွဲရှိပါသည်။

⑥ရစ်ခရောဂျပန်ဘာသာစကားအတန်း

- 1. ရစ်ခရောတက္ကသိုလ် (JRအိခဲဘုခရောဘူတာအနောက်ဘက်ပေါက်မှ ခြေကျင်ဖြင့် ၇ မိနစ်)
- 2. အပတ်စဉ် တနင်္လာ၊ ကြာသပတေးနေ့ ၁၈ : ၃၀ မှ ၁၉ : ၃၀
- 3. အခမဲ့
- 4. အဖွဲ့လိုက်လေ့လာခြင်း
- 5. ဂျပန်စာအဆင့် A မှ C
- 6. rikkyo.jlc@gmail.com (ရစ်ခရောတက္ကသိုလ် မတူညီသောယဉ်ကျေးမှုများဆက်သွယ်ခြင်းဌာန)
- 7. တက္ကသိုလ်ကျောင်းသားများကသင်ကြားပေးမည်ဖြစ်သည်။စကားပြောနှင့်သဒ္ဒါများပါသင်ယူနိုင်မည်ဖြစ်သည်။

⑦-1. ဂခွန်းအင်းဂျပန်ဘာသာစကားအတန်း

- 1. ဂခွန်းအင်း တက္ကသိုလ် (JRမဲဂျိုဘူတာမှ ခြေကျင်ဖြင့် ၃၀ စက္ကန့်၊ ဖုခတိုရင်းရထားလိုင်းဖီးရိုဂယဘူတာမှ ခြေကျင်ဖြင့် ၇ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ ၁၅ : ၀၀ မှ ၁၆ : ၀၀ (အချိန်ကိုစစ်ဆေးပါ)
- 3. သင်ထောက်ကူစရိတ်ယန်း ၅၀၀ / နွေဦးရာသီ ၁၀ကြိမ် (သို့)ဆောင်းဦးရာသီ ၁၀ ကြိမ်
- 4. အားလုံးတစ်ပြိုင်နက်သင်ယူ/အဖွဲ့လိုက်စာလေ့လာ
- 5. ဂျပန်ဘာသာစကား C အဆင့်
- 6. <https://ja-jp.facebook.com/gak.nihongokyoshitsunihongo.gakushuin.uni@gmail.com> (ဂခွန်းအင်း တက္ကသိုလ်ဂျပန်ဘာသာစကားအတန်း)
- 7. ဂျပန်ကျောင်းသားများဖြင့်စကားပြောဆိုနိုင်ပါသည်။အတန်းပြင်ပသို့ထွက်သည့်အစီအစဉ်များလည်းရှိပါသည်။

⑦-2. ဂခွန်းအင်း ဝခုခတိုရိုမဂျပန်ဘာသာစကားအတန်း

- 1. ဂခွန်းအင်း တက္ကသိုလ် (⑦-1နှင့်အတူ)
- 2. အပတ်စဉ်စနေနေ့ ၁၀ : ၀၀ မှ ၁၂ : ၃၀
- 3. သင်ထောက်ကူစရိတ် ယန်း ၁၀၀၀/၁၀ ကြိမ်
- 4. အားလုံးတစ်ပြိုင်နက်သင်ယူ
- 5. ဂျပန်စာအဆင့် အဆင့် A, B
- 6. <https://www.facebook.com/waku2.nihongo/> 03-5992-1024 (ဂခွန်းအင်း တက္ကသိုလ် နိုင်ငံတကာစင်တာ) waku2.nihongo@gmail.com
- 7. လုံခြုံစိတ်ချရပြီးသက်တောင့်သက်သာဖြင့်နေထိုင်နိုင်ရန်မဖြစ်မနေလိုအပ်သောဂျပန်ဘာသာစကားကိုသင်ယူနိုင်ပါသည်။

⑧. နိုဟွန်းဂေါ့ စားကုရု ခွန်းနိုဟချိ

- 1. မိရိုင်းကန် တိုင်းမေး (JRအိခဲဘုခရောဘူတာမှ ခြေကျင်ဖြင့် ၁၅ မိနစ် တိုကျိုမတ္တရို ခန့်မဲချောဘူတာမှ ခြေကျင်ဖြင့် ၁၀ မိနစ်)
- 2. ပထမဒုတိယတတိယမြောက်အပတ်၏အင်္ဂါနေ့ ၁၉ : ၀၀ မှ ၂၀ : ၃၀
- 3. ဝင်ကြေး ၅၀၀ ယန်း / ၁ လ
- 4. တစ်ဦးချင်း/အဖွဲ့လိုက်စာလေ့လာခြင်း
- 5. မည်သူမဆို
- 6. 03-3986-7186(မိရိုင်းကန် တိုင်းမေး) ၉ : ၀၀ မှ ၂၁ : ၀၀ miraikan.taimei@yahoo.co.jp
- 7. ဂျပန်နိုင်ငံ၏လူနေမှုပုံစံ၊ လူ့ဘောင်အဖွဲ့အစည်းနှင့်ရင်းနှီးကျွမ်းဝင်လာစေရန်အတွက်ဂျပန်ဘာသာစကားကိုသင်ယူနိုင်ပါသည်။ဆောင်းဦးရာသီ၏ event များနှင့် မိတ်ဆက်ပေးခြင်းများပြုလုပ်ပေးပါသည်။

ကလေး



(2) တိုရိုမရပ်ကွက်၏ဂျပန်ဘာသာစကားဆိုင်ရာ လမ်းညွှန်

အစိုးရမူလတန်းကျောင်းနှင့်အလယ်တန်းတက်ရောက်မည့်သူဝင်ခွင့်ကျပြီးနောက်ဂျပန်ဘာသာစကားစွမ်းရည်မလိုလောက်သေးဟုထင်သည့်ကလေးများ၊ကျောင်းသားများအတွက်ရည်ရွယ်၍ ဂျပန်ဘာသာစကားနှင့်ဂျပန်ယဉ်ကျေးမှုဓလေ့ထုံးစံများကိုလမ်းညွှန်ပေးနေပါသည်။

- A** ဂျပန်ဘာသာစကားလမ်းညွှန်အတန်း(ပညာရေး စင်တာ)
- B** ဂျပန်ဘာသာစကားလမ်းညွှန်အတန်း(ဟိုးဆေး မူလတန်းကျောင်း)
- C** ဂျပန်ဘာသာစကားလမ်းညွှန်အတန်း(အိခဲဘုရော့ မူလတန်းကျောင်း)

စုံစမ်းရန်-တိုရိုမရပ်ကွက်ပညာရေးကော်မတီကျောင်းသားရေးရာဌာန
ပညာရေးရာအဖွဲ့ TEL : 03-3981-1174

(3) ကလေးငယ်စာသင်ကြားမှုဆိုင်ရာ အထောက်အကူပြုအတန်း

အခြေခံအားဖြင့်ဂျပန်ဘာသာစကားဖြင့်ကျောင်းပြဌာန်းစာအုပ်များလေ့လာရာတွင်ထောက်ပံ့ကူညီပေးပါသည်။အသေးစိတ်ကိုအောက်ပါအတန်းအသီးသီးကိုကြည့်ပါ။ သင်ကြားလိုပါက မတက်ခင် အတန်းသို့ ကြိုတင်အကြောင်းကြားပေးပါ။

- 1. နေရာ
- 2. နေ့ရက်
- 3. အသုံးပြုမည့်ဘာသာစကား (ဂျပန်ဘာသာ)
- 4. ဆက်သွယ်ရန်လိပ်စာ
- 5. အတန်း၏ရည်ရွယ်ချက် ၊ ထူးခြားချက်

ခ) အိခဲဘုရော့ WAKUWAKU စာကျက်ပိုင်း (တိုရိုမကလေးငယ် WAKUWAKU ကွန်ရက်)

- 1. ပြည်သူ့ရင်ပြင် အိခဲဘုရော့ (အိခဲဘုရော့ ဘူတာမှ ခြေကျင်ဖြင့် ၁၅ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ (ဧပြီလမှ စတင်) ၁၅ : ၀၀ မှ ၂၀ : ၀၀
- 3. မူလတန်းကျောင်းသား/အလယ်တန်းကျောင်းသား/ အထက်တန်းကျောင်းသား (ဂျပန်ဘာသာကူညီထောက်ပံ့မှုရှိ ၊ ဂျပန်စာအဆင့် A လည်းပါဝင်နိုင်သည်)
- 4. TEL : 090-3519-3745
info@toshimawakuwaku.com
- 5. ကလေးငယ်၏ပညာသင်ကြားမှုဆိုင်ရာကူညီထောက်ပံ့ရုံသာမက ကြည့်ရှုစောင့်ရှောက်ပေးမည့်သူများလည်း ထားရှိပါသည်။ နိုင်ငံခြားနှင့်ပတ်သက်ဆက်သွယ်နေသည့်ကလေးငယ်များလည်း အများအပြားတက်ရောက်လျက် ရှိပါသည်။

ဖ) ဆေးရုံပုရိအန်း ကျူရှင်

- 1. မဲဂျီရို ဆေးခန်း (JR မဲဂျီရိုဘူတာ မှ ခြေကျင်ဖြင့် ၅ မိနစ်)
- 2. အပတ်စဉ် တနင်္ဂနွေနေ့ ၁၃:၃၀ မှ ၁၅:၃၀
- 3. မူလတန်းကျောင်းသား/အလယ်တန်းကျောင်းသား (ဂျပန်ဘာသာစကား အဆင့် C နှင့်အထက်)
- 4. <http://www.mejirosekokai.com> schigeo tanaka@optimum-c.com (တနင်္ဂနွေနေ့ 090-4297-5170 (၉:၀၀~၁၇:၀၀))
- 5. ဟောခန်းကျယ်ကြီးတွင်ပြုလုပ်မည်ဖြစ်ပြီး စာသင်ကြားခြင်းအပြင် ကစားစရာဂိမ်းများကိုလည်း ထည့်သွင်းထားပါသည်။

ဂ) Clover

- 1. ခမိအိခဲဘုရော့အမှတ်၁မြို့တော်တည်ထောင်ရေးစင်တာ (အိခဲဘုရော့ ဘူတာမှ ခြေကျင်ဖြင့် ၁၅ မိနစ်)
- 2. အပတ်စဉ်ဗုဒ္ဓဟူးနေ့ ၁၆ : ၃၀ မှ ၁၉ : ၀၀
- 3. မူလတန်းကျောင်းသား/အလယ်တန်းကျောင်းသား/ အထက်တန်းကျောင်းသား (ဂျပန်ဘာသာစကား အဆင့် C နှင့်အထက်)
- 4. <http://clovertoshima.wixsite.com/toshimaku-clover> kodomo_clover@yahoo.co.jp 080-3170-6436(နိအိခဲ)
- 5. အထူးသဖြင့်ကျောင်းဆက်တက်ခြင်းဆိုင်ရာကိစ္စများတွင်အထူးဂရုတစိုက်ကြပ်မတ်သင်ကြားပေးပါသည်။ ကလေးများကစိတ်အေးချမ်းသာစွာသင်ယူလေ့လာနိုင်သည့်နေရာဖြစ်ပါသည်။

ဇ) တခဲနော့ကို ကလပ်

- 1. တကမဆုရပ်ကွက်ပြည်သူ့စုဝေးခန်းမ (ပြည်သူ့ကွင်းပြင် တကမဆုရပ်ကွက်အတွင်း) (ယူးရုခဲချော့လိုင်ခန်းမချော့ဘူတာမှ ခြေကျင်ဖြင့် ၈ မိနစ်)
- 2. အပတ်စဉ်အင်္ဂါနေ့ ၁၇:၀၀ မှ ၁၉:၀၀
- 3. တကမဆုရပ်ကွက်ဝင်ခန်းမချော့ဘူတာမှ မူလတန်းကျောင်း ကလေးငယ်များ (ဂျပန်ဘာသာစကား အဆင့် B နှင့်အထက်)
- 4. 090-8725-1030 (short mail ဖြင့်ပေးပို့ပါရန်) 03-3973-0032(၉:၀၀~၁၇:၀၀) takamatsu_01@a.toshima.ne.jp
- 5. ကလေး၏အခြေအနေနှင့်သင်ယူတတ်မြောက်မှုအနေအထားပေါ်မူတည်ကာစာကျက်ခြင်းအလေ့အကျင့်ဖြစ်စေရန်ရည်ရွယ်ပါသည်။

င) Clover Houyuu

- 1. ဟိဂရှိအိခဲဘုရော့အမှတ်၁ခန်းမ (ဟွန်းယူးရင်ပြင်ကျယ်အတွင်း) (အိခဲဘုရော့ ဘူတာမှ ခြေကျင်ဖြင့် ၁၅ မိနစ်) တိုဒန်း အရခဝ လိုင်း (မူခအိ ဟရ)
- 2. အပတ်စဉ်ကြာသပတေးနေ့ ၁၅ : ၃၀ မှ ၁၉ : ၀၀
- 3. ~5. (b. Clover နှင့်အတူတူ)

စ) ကျူးလစ်စာကျက်ပိုင်း

- 1. ခိခဲအိခဲအန်း စုဝေးခန်းမနှင့်အနီးတဝိုက် (တိုဒန်းအရခဝလိုင်းကိုးရှင်းဇုကဘူတာမှ ခြေကျင်ဖြင့် ၂ မိနစ်)
- 2. တစ်လလျှင်တစ်ကြိမ်
- 3. မူလတန်းကျောင်းသား/အလယ်တန်းကျောင်းသား (ဂျပန်ဘာသာစကား B အဆင့် ၊ ဂျပန်ဘာသာနှင့်ပတ်သက်၍ ဆွေးနွေးရန်လိုအပ်)
- 4. csw_nishisugamo@t.toshima.ne.jp 03-6845-0148 (၉:၀၀~၁၇:၀၀)
- 5. ဒေသခံကျောင်းသားများစေတနာ့ဝန်ထမ်းများနှင့်အတူယဉ်ကျေးမှုဖလှယ်ကာသင်ယူလေ့လာနိုင်သော နေရာဖြစ်ပါသည်။

ည) ဂျန်းပု နဂဆက် ကူညီစာလေ့လာခြင်း

- 1. တိုရိုမရပ်ကွက်ရစ်ချူးကိုးဆေး စင်တာ နဂဆက် (ဆေးဘုအိခဲဘုရော့လိုင်(ရိအိခဲ မချီဘူတာ) ခြေကျင်ဖြင့် ၇ မိနစ်)
- 2. သတ်မှတ်ထား
- 3. အလယ်တန်းကျောင်းသား/ အထက်တန်းကျောင်းသား (ဂျပန်ဘာသာနှင့်ပတ်သက်၍ ဆွေးနွေးရန်လိုအပ်)
- 4. 03-3972-0035(ရုံးဖွင့်ရက် ၁၀ နာရီ မှ ၂၀ နာရီ၊ စနေနေ့ ၁၀ နာရီမှ ၁၉ နာရီ) 0029403@city.toshima.lg.jp
- 5. ဝန်ထမ်းများက ကလေးများ၏မိမိလုပ်ချင်သည့်အရာ၊ ထူးချွန်သည့်အရာများကိုဂရုတစိုက်စနစ်တကျ ရှာဖွေပေးမည်ဖြစ်ပါသည်။

ဆ) နိုဘီနိုဘီဘီယိုရို

- 1. မိရိုင်းကန်း ဒိုင်းမေး (JR အိခဲဘုရော့ဘူတာအနောက်ဘက်ပေါက်မှ ခြေကျင်ဖြင့် ၁၅ မိနစ်)
- 2. ဒုတိယအပတ်၊ စတုတ္ထအပတ် တနင်္ဂနွေနေ့ 12:30~16:20
- 3. မူလတန်းကျောင်းသား/အလယ်တန်းကျောင်းသား/အထက်တန်းကျောင်းသား (ဂျပန်ဘာသာစကား အဆင့် B နှင့်အထက်၊ ဂျပန်ဘာသာအကူအညီရှိ)
- 4. <https://www.facebook.com/slcljp/> slcnobinobi@gmail.com (ဟာနော့)
- 5. ငယ်ရွယ်သောတက္ကသိုလ်ကျောင်းသားဆရာများကသင်ကြားပို့ချပါမည်။ အလုပ်ရုံဆွေးနွေးပွဲ လေ့လာရေးလှုပ်ရှားမှုများလည်းပါဝင်ပါသည်။

ဋ) ဂျန်းပုဟိဂရှိအိခဲဘုရော့ ကူညီစာလေ့လာခြင်း

- 1. ချူးကိုးဆေး စင်တာ ဂျန်းပုဟိဂရှိအိခဲဘုရော့ (JR အိခဲဘုရော့ဘူတာ ခြေကျင်ဖြင့် ၁၅ မိနစ်၊ အိုးဆုကဘူတာ ခြေကျင်ဖြင့် ၁၀ မိနစ်၊ တိုကျို မတ္တရို ဟိဂရှိအိခဲဘုရော့ဘူတာ ခြေကျင်ဖြင့် ၁၀ မိနစ်)
- 2. (သောကြာ) ၁၈ : ၀၀ မှ ၂၀ : ၀၀ (တနင်္ဂနွေ) ၁၃ : ၀၀ မှ ၁၈ : ၀၀ (လာရောက်ဆွေးနွေးနိုင်ပါသည်။)
- 3. အလယ်တန်းကျောင်းသား/ အထက်တန်းကျောင်းသား (ဂျပန်ဘာသာနှင့်ပတ်သက်၍ ဆွေးနွေးရန်လိုအပ်)
- 4. A0019604@city.toshima.lg.jp 03-3971-4931(တနင်္လာ)~(သောကြာ) (၁၀:၀၀~၂၀:၀၀) (စနေ/ တနင်္ဂနွေ) (၁၀:၀၀~၁၈:၀၀)
- 5. ဘဝနေထိုင်မှုနှင့်ပတ်သက်သော အကြောင်းအရာများလည်း ဆွေးနွေးနိုင်ပါသည်။ နိုင်ငံခြားနှင့်ပတ်သက် ဆက်သွယ်နေသည့်ကလေးများလည်း တက်ရောက်လျက်ရှိပါသည်။

ဍ) နိုဘီနိုဘီဘီယိုရို

- 1. တိုင်းရှော့တက္ကသိုလ် (တိုရိုမရပ်ကွက်နိရိုဆုဂမို ၃-၂၀-၁) (တိုအေးဆန်းဒလိုင်း (နိရိုဆုဂမိုဘူတာ))
- 2. တတိယမြောက်စနေနေ့ ၁၂ : ၃၀~၁၆ : ၂၀
- 3~5. (နိုဘီနိုဘီဘီယိုရိုနှင့်အတူတူ)